



Community
Empowerment and
Resilience
Association.

HARP-F
Humanitarian Assistance and
Resilience Programme Facility

လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုတွင်
အမျိုးသားအဆင်/နိုင်ငံတော်အဆင် ခေါင်းဆောင်မ-ကမာလုံးဆိုင်ရာ
နောက်ခံအခြေအနေများတွင် မြန်မာနိုင်ငံ၏ အတွေ့အကြုံများ

ကာလရှည် ပဋိပက္ခများတွင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို
ပြန်လည်သုံးသပ်ခြင်း

ဇွန်လ ၇ ရက်၊ ၂၀၂၁ (တနင်္လာနေ့)

နိဒါန်း

- ယခု HARP-F ၏ webinar ဖြစ်သော “လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုတွင် အမျိုးသားအဆင်/နိုင်ငံတော်အဆင် ခေါင်းဆောင်မှု-ကမ္ဘာလုံးဆိုင်ရာ နောက်ခံအခြေအနေများတွင် မြန်မာနိုင်ငံ၏ အတွေ့အကြုံများ”တွင် CERA ကိုယ်စား တင်ပြဆွေးနွေးခွင့် ရရှိသည်အတွက် ကျေးဇူးအထူး တင်ရှိပါတယ်။ CERA အနေဖြင့် ရခိုင်ပြည်နယ်အလယ်ပိုင်းတွင် ၂၀၁၄ ခုနှစ်ကတည်းက ကျွန်ုပ်တို့သည် DRR ၊ WASH ၊ ဒီရေတော သစ်တောပြုန်းတီးခြင်း နှင့် စိုက်ပျိုးခြင်း၊ နှင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများဖြင့် သဘာဝကပ်ဘေးအန္တရာယ်လျော့ချမှု နှင့် ရပ်ရွာလှထူ၏ ဒဏ်ခံနိုင်ရည် တိုးတက်စေရန် လုပ်ကိုင်နေခဲ့သည်။ အရေးပေါ် တုံ့ပြန်ဆောင်ရွက်မှု ထိရောက်စွာ ဆောင်ရွက်နိုင်ရန် CERA ကို ကူညီထောက်ပံ့ထားပြီး AA နှင့် စစ်တပ်အကြား လက်နက်ကိုင် ပဋိပက္ခကြောင့် IDP စခန်းများ နှင့် ပူးပေါင်းဆောင်ရွက်နေသည်။ စစ်တွေတွင် ကိုဗစ်-၁၉ တုံ့ပြန်ဆောင်ရွက်မှု နှင့် HARP-F နှင့် Malteser International တို့ ဦးတည်ထားသော ဒေသများတွင်ပါ ဆောင်ရွက်နေသည်။
- CERA အနေဖြင့် ယခုနှစ်ဆန်းပိုင်းတွင် Malteser International နှင့် မိတ်ဖက်အဖြစ် ဆောင်ရွက်ရာမှာ ToGETHER ဒေသတွင်းကိုယ်စားလှယ်အဖွဲ့အစည်း (Localization) စီမံကိန်း ရရှိခဲ့သည်။ မြန်မာနိုင်ငံအနှံ့တွင် ဒေသတွင်း လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်း (LHP) ၅ ဖွဲ့ ဖွဲ့စည်းထားပြီး NEAR အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည် ဆန်းစစ်မှု(OCA) ကိရိယာ (tool) ကို ကိစ္စ (၇) ခု -စီမံအုပ်ချုပ်မှု နှင့် ခေါင်းဆောင်မှု၊ အထွေထွေ စီမံခန့်ခွဲမှု နှင့် စီမံအုပ်ချုပ်မှု၊ လူစွမ်းအားအရင်းအမြစ်၊ ဘဏ္ဍာရေး စီမံခန့်ခွဲမှု၊ စီမံကိန်း ဖွံ့ဖြိုးရေးဆွဲမှု နှင့် စီမံခန့်ခွဲမှု၊ စီမံကိန်း စွမ်းဆောင်မှု စီမံခန့်ခွဲမှု နှင့် ပြင်ပဆက်ဆံရေး နှင့် ရေရှည်တည်တံ့မှု ကို ဆန်းစစ်ခဲ့သည်။ CERA သည် ပုံမှန် ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (ယန္တရားများ)ဖြင့် ဒေသတွင်း လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များကို နိုင်ငံတကာ လုပ်ဆောင်သူများ/ရခိုင်ပြည်နယ်တွင် CSO အဖွဲ့အစည်းများထံသို့ ဖော်ထုတ်တင်ပြရန် ဒီဇိုင်းဆွဲထားသည်။

ဒေသတွင်းကိတ်ညီမှုရှိအောင် ဆောင်ရွက်မှု (LOCALIZATION) အား လက်တွေ့ကျင့်သုံးခြင်း

- နိုင်ငံတော်အဆင့် ဒေသတွင်းကိတ်ညီမှုရှိအောင် ဆောင်ရွက်မှု (Localization) မှုဘောင် ၌ အရ လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုအတွက် CERA သည် နိုင်ငံတကာ အဖွဲ့အစည်းများမှ စွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းရရှိထားပြီး ဒေသတွင်း CSO များနှင့် ပုံမှန် စည်းမျဉ်းတကျမဟုတ်သော အစည်းအဝေးများ လစဉ်ပြုလုပ်၍ အခင်းအကျင်းဆိုင်ရာ အခြေအနေများ နှင့်အတွေ့အကြုံများ ဝေမျှပေးနေသည်။ လက်နက်ကိုင် ပဋိပက္ခ နှင့် ကုဗမ-၁၉ တုံ့ပြန်ဆောင်ရွက်မှု နှစ်မျိုးစလုံးအတွက် ဒေသတွင်း အာဏာပိုင်များ နှင့် ကုသသမဂ္ဂ အေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်၍ လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှု ထိရောက်မှု နှင့် အချိန်တိုအတွင်း ပြီးစီးနိုင်စေရန် ဆောင်ရွက်နေသည်။
- ဒေသတွင်း CSO အသစ်အနေဖြင့် အဖွဲ့အစည်း မှတ်ပုံတင်ရန် လျှောက်ထားပုံ လုပ်ငန်းစဉ်ဆိုင်ရာ တတ်ကျွမ်းမှုဗဟုသုတ နှင့် အတွေ့အကြုံများကို ဖလှယ်ခဲ့ကြသည်။
- ရန်ပုံငွေ အခွင့်အလမ်းများ လက်ခံနိုင်ရန် နိုင်ငံတကာ အဖွဲ့အစည်းများသို့ CSO ဆက်သွယ်ရမည့်စာရင်း နှင့် သက်ဆိုင်ရာ သတင်းအချက်အလက်များကို CERA မှ ထောက်ပံ့ပေးနေသည်။
- ဦးတည်ထားသော ကျေးရွာများရှိ ရပ်ရွာလူထုသို့ ခေါင်းဆောင်၍ သင်ကြားပေးနိုင်ရန် DRR နည်းပညာဆိုင်ရာ သင်တန်းကို မိတ်ဖက်အဖွဲ့အစည်းများကို CERA မှ ပြုလုပ်ပေးခဲ့သည်။

ဒေသတွင်းကိုက်ညီမှုရှိအောင် ဆောင်ရွက်မှု (LOCALIZATION)အား လက်တွေ့ကျင့်သုံးခြင်း



စစ်တွေတွင် ဒေသတွင်း မိတ်ဖက်အဖွဲ့အစည်းများကို ToT DRR နည်းပညာဆိုင်ရာ သင်တန်းပေးနေသည့်ပုံ



DRR မွမ်းမံသင်တန်းရရှိထားသည် ရပ်ရွာလူထုများသို့ နည်းလမ်းပြသင်ပေးခြင်း (coaching) နှင့် အကြံဉာဏ်များပေးခြင်း (mentoring) ပြုလုပ်ပေးနေပုံ

ဒေသတွင်းကိတ်ညီမှုရိုအောင် ဆောင်ရွက်မှု (LOCALIZATION) အတွက် လိုအပ်သည့်အချက်များ

- လူသားချင်းစာနာမှုဆိုင်ရာ ချောမွေ့သော တုံ့ပြန်ဆောင်ရွက်မှုအတွက် လုပ်ငန်းစဉ်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ရုံးတွင်းပိုင်း ထိန်းချုပ်မှုများ နှင့် ဘဏ္ဍာရေး စီမံခန့်ခွဲမှု၊ ပုံဖော်ရေးသားသည် အစီရင်ခံစာရေးသားခြင်း၊ MEAL ၊ DRR အရေးပေါ် တုံ့ပြန်ဆောင်ရွက်မှု နှင့် မိမိကြောင့် ဘေးအန္တရာယ်မဖြစ်စေရေး (do no harm) ပဋိပက္ခ အကဲဆတ်မှု စသည် စွမ်းဆောင်ရည် မြှင့်တင်ခြင်း သင်တန်းများအတွက် မိတ်ဖက်အဖွဲ့အစည်းများ (HARP-F ၊ Malteser International ၊ SCI ၊ FCA နှင့် RAFT) တို့မှ ကူညီထောက်ပံ့ပေးပြီး ဖြစ်သည်။

ဒေသတွင်း CSO ၏ ကွာဟချက်

- နိုင်ငံတကာ ဆောင်ရွက်သူများ နှင့် အလှူရှင်များဆီသို့ ဒေသတွင်းမှ အသံများ သိရှိစေခြင်း
- နိုင်ငံတကာ အဖွဲ့အစည်းများသည် ဒေသတွင်း အခြေအနေများကို နားလည်သဘောပေါက်သင့်သည်။ စစ်မှန်သော နှင့် သာတူညီမျှရှိသော မိတ်ဖက်ဖွဲ့စည်းခြင်း)
- စွမ်းဆောင်ရည် နှင့် အရင်းအမြစ်များ မျှဝေပေးခြင်း (တိုက်ရိုက် ရန်ပုံငွေ လက်လှမ်းမီစေရန် အချိန်ယူ တည်ဆောက်ရန် လိုအပ်သည်)
- အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ရန်ပုံငွေအရင်းအမြစ်များ မရှိခြင်း
- တိုက်ရိုက်အလှူရှင်အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံရန် အခွင့်အလမ်း နည်းပါးခြင်း

သင်ယူလိုက်ရသည့် သင်ခန်းစာများ

ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ တုံ့ပြန်ဆောင်ရွက်မှုအတွက်

- ၂၀၁၅ ခုနှစ်တွင် ကျောက်တော် နှင့် မြောက်ဦး မြို့နယ်များတွင် ရေကြီးရေလျှံဖြစ်ခြင်း နှင့် ၂၀၁၆-၂၀၁၇ တွင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လက်နက်ကိုင် ပဋိပက္ခဖြစ်ခြင်း စသည့်တို့တွင် စစ်တွေ ဒေသတွင်း CSO ကွန်ယက်များနှင့် ကိုယ်ပိုင်ရန်ပုံငွေဖြင့် တုံ့ပြန်ဆောင်ရွက်ခဲ့သည်။
- ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ပထမလှိုင်းဖြစ်နေစဉ် နှင့် လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုအတွက် “အာရကန် လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (AHCT)” အမည်ဖြင့် ရခိုင်ပြည်နယ်တွင်း ပူးပေါင်းဆောင်ရွက်မှုအားကောင်းစေရန် ဒေသတွင်း CSO ၆ ဖွဲ့မှ ဖွဲ့စည်းခဲ့သည်။
- ရခိုင်ပြည်နယ်တွင် ထပ်မံ၍ ပိုမိုဆိုးဝါးသော ကိုဗစ်-၁၉ ဒုတိယလှိုင်းဖြစ်နေစဉ် ဒေသတွင်း အစိုးရ နှင့် MoHS တို့ကို AHCT မှ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ဂျာမန်အစိုးရ၊ SDC နှင့် AA Global တို့မှ ပံ့ပိုးမှုဖြင့် ကွာရန်တင်းစင်တာများတွင် နေထိုင်သူများကို အစာနှင့် ပစ္စည်းများကို ကူညီထောက်ပံ့ပေးခဲ့သည်။ အစိုးရဖက်မှလည်း ကွာရန်တင်းစင်တာများတွင် နေထိုင်သူများကို အစာများ ထည့်ဝင်ပေးအပ်ခဲ့သည်။
- ဤအချက်ကိုအခြေခံ၍ ဒေသတွင်း အရင်းအမြစ်များနှင့် ကိုဗစ်-၁၉ ကို ကျော်လွှားခဲ့သော အလေ့အကျင့်ပေါင်းများစွာကို ကျွန်ုပ်တို့ လုပ်နိုင်ပြီး အချို့သော CSO များတွင် တစ်ဦးချင်း အလှူရှင်များမှ ရန်ပုံငွေ ရရှိခဲ့ကြသည်။
- သို့သော်လည်း ဒေသတွင်း ဖြစ်ပေါ်နေသော ကိစ္စရပ်များပေါ်မူတည်ပြီး ရေရှည် ဗျူဟာကျကျ ဆောင်ရွက်ရန် နည်းပညာဆိုင်ရာ အထောက်အပံ့ လိုအပ်နေပါသည်။ အနာဂတ်တွင် မြန်မာနိုင်ငံ၏ ရှုပ်ထွေးသော အခြေအနေများတွင် လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုများ ချောမွေ့စွာ လုပ်ဆောင်နိုင်ရန် သင်ယူမှုများ ဖလှယ်ရန် လိုအပ်သည်။

စစ်တွေရှိ ကွာရန်တင်းစင်တာတွင် အစာဝေနေသည့် ဓါတ်ပုံ

